

၁။ မြန်မာစာ မှု / English en

၁၁၂

- ☞ Naw Thazin Hpyway
- ☞ Ingrid Schechter
- ☞ Ingrid Schechter



<https://creativecommons.org/licenses/by/3.0>

Attribution 3.0 International License.

This work is licensed under a Creative Commons



☞ Naw Thazin Hpyway (my)

- ☞ Ingrid Schechter
- ☞ Ingrid Schechter

တင္ဂါန္ဒံးမား / Tingi and the cows

globalstorybook.net

Global Storybooks



Tingi and the cows

တင္ဂါန္ဒံးမား





တင်ကိုဘာ သူရဲအဖွားနဲ့ နေထိုင်ပါတယ်။


...

Tingi lived with his grandmother.

He used to look after the cows with her.

...

መስቀል የዕድሜ ተደርጓል፡፡ እና ማለያ፡፡ ገዢ፡፡ የዕድሜ መስቀል





တစ်နေ့မှာ စစ်သားတွေဟော ရောက်လာပါတယ်။

...

One day the soldiers came.

They crept home very quietly.

...

၁၂။ မြန်မာ လူများ၏ အကျဉ်းချုပ်မှု

They took the cows away.

...

၁၃။ မြန်မာ လူများ၏ အကျဉ်းချုပ်မှု





တင်ကိန့်သူအဖွားဟာ ထွက်ပမြေးပြုပုန်းနေရ^{ပါတယ်။}

...

Tingi and his grandmother ran away
and hid.



လုံခြုံအချိန်မှာ တင်ကိန့်သူအဖွားဟာ
ထွက်လာပါတယ်။

...

When it was safe, Tingi and his
grandmother came out.


They hid in the bush until night.


• • •



One of the soldiers put his foot right on him, but he kept quiet.

•





အဲဒီနေက် စစ်သားတွေဟော ရောက်လာ
ကပြုတယ်။

...

Then the soldiers came back.



အဖွားဟာတင်ဂိကို သစ်ရွက်တွေနဲ့ပဲ့ပဲ့လို
ကပါတယ်။

...

Grandmother hid Tingi under the
leaves.